

မစ်ရှင် ရှုပါရုံနှင့်တန်ဖိုးများထုတ်ပြန်ချက်

သင့်အိမ်စောင့်ရှောက်မှုပေးသူဖြစ်အဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်မှု၊ LLC
ရွေးချယ်ရာတွင်အတွက်ကျေးဇူးတင်ပါသည်။

မစ်ရှင်ထုတ်ပြန်ချက်:

ကျွန်ုပ်တို့၏တန်ဖိုးများမှတစ်ဆင့်ကြောင့်လူနာအသက်နှင့်လွတ်လပ်ရေး၏အရည်အသွေးတိုးနှင့်မိသားစု၊
ဆရာဝန်နှင့်ရပ်ရွာမှမိမိတို့၏ဆက်သွယ်မှုကိုဆက်လက်ထိန်းသိမ်းထားဖို့ကျွန်တော်တို့ရဲ့မစ်ရှင်ဖြစ်ပါတယ်။

Vision ၏ထုတ်ပြန်ကြေညာချက်:

ကျွန်ုပ်တို့၏ရှုပါရုံကိုကျွန်တော်တို့ရဲ့စွမ်းရည်ကိုအကောင်းဆုံးမှကျွန်တော်တို့ရဲ့လူနာတွေ၊ ၎င်းတို့၏မိသားစုများ၊
ကျွန်တော်တို့ရဲ့အသင်းအဖွဲ့ဝင်များ၊

ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူများနှင့်ကျွန်ုပ်တို့၏အသိုင်းအဝိုင်းအစေခံရန်ဖြစ်ပါသည်။

ကျွန်တော်တို့ရဲ့အဖွဲ့အဖွဲ့ဝင်တစ်ဦးအပြုသဘောအလုပ်အရပျူဖျူတီးသူတို့ကိုအောင်မြင်ဖို့ရန်အဘို့အခွင့်အလမ်း
များကိုပေးကြိုးစားကြသည်။

ကျနော်တို့တစ်ဦးချင်းအခြေခံပေါ်မှာငါတို့ဖောက်သည်စောင့်ရှောက်မှုပေးရေရှည်ကျန်းမာရေးစောင့်ရှောက်မှုကုန်
ကျစရိတ်ကိုလျှော့ချနေစဉ်အတွင်းအသက်တာ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နည်းပညာ၊

ကျန်းမာရေးနှင့်အရည်အသွေးမြှင့်တင်ရန်ကြောင်းဆောင်ရွက်မှုများမှတစ်ဆင့်၎င်းတို့၏လွတ်လပ်ရေးတိုးမြှင့်။

ကျွန်ုပ်တို့၏တန်ဖိုးများ:

သနားခြင်းကရုဏာစိတ် -

ကျွန်တော်တို့ရဲ့လူနာနှင့်၎င်းတို့၏မိသားစုများဆီသို့နားလည်မှုနှင့်နွေးထွေးမှုနှင့်အတူကျန်းမာရေးစောင့်ရှောက်မှု
ပေး။ ကျနော်တို့လူ့ကျွမ်းကျင်မှုသရုပ်ပြခြင်းနှင့်နေအိမ်စောင့်ရှောက်မှု၏ dynamic
အခြေအနေများလိုက်လျောညီထွေဖြစ်အောင်။

လေးစားမှု - ကျွန်တော်တို့ရဲ့ဖောက်သည် များနှင့်၎င်းတို့၏မိသားစုများ၊

ကျွန်တော်တို့ရဲ့အသင်းအဖွဲ့ဝင်တစ်ဦးချင်းစီကတခြားအဘို့အရိုသေလေးစားမှုပြသနိုင်ဖို့ကိုမျှော်လင့်၊ ရပ်ရွာ။

သစ်စာသမာဓိ - ကျွန်တော်တို့ရဲ့အဖွဲ့အဖွဲ့ဝင်များနှင့် ဖောက်သည် များအကြားယုံကြည်မှုတည်ဆောက်နိုင်ရန်၊
ကိုယ်ကျင့်တရားကျင့်ဝတ်များနှင့်ဥပဒေရေးရာမှုများကိုလိုက်နာ။

အသင်းကိုအလှူပျ - ကျနော်တို့ပူးပေါင်းဆောင်ရွက်ဖို့နှင့်အကျိုးအတွက်ကျွန်တော်တို့ရဲ့ client များအတွက်ကျွန်ုပ်တို့၏ရည်မှန်းချက်ပန်းတိုင်အောင်မြင်ရန်အဖွဲ့တစ်ဖွဲ့အဖြစ်ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကိုသြဒိ နိတ်။

ဆက်သွယ်ရေး -
ကျနော်တို့ခွင်းချက်ဆက်သွယ်ရေးအရည်အသွေးကိုကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အဓိကသော့ချက်ဖြစ်ပါတယ်သည်ဟုယုံကြည်ကြသည်။

ရုံး ကိုနာရီ

- ကျွန်ုပ်တို့၏ရုံးနာရီကုမ္ပဏီအားလပ်ရက်ကာလအတွင်း မှလွဲ. သောကြာနေ့ ငါးရစ်သုံးဆယ် မှတစ်ဆင့်တနင်္လာနေ့ဖြစ်ကြသည်။
- နာရီအတွင်းမှာကျွန်တော်နေဆဲသည် 612-267-6154 မှာမဆိုလိုအပ်သောဝန်ဆောင်မှုများကိုလက်ခံရရှိကြောင်းသေချာစေရန်သင့်ရဲ့ဖုန်းခေါ်ဆိုမှု နှစ်ဆယ့်လေး နာရီတစ်ရက်, ခုနစ် ရက်တစ်ပါတ်ဖြေကြားပါလိမ့်မယ်။

· အဆင့်မြင့်ဆေးပညာမူလစာမျက်နှာစောင့်ရှောက်မှုဆေးဘက်ဆိုင်ရာအရေးပေါ်မပေးပါဘူး။ သင်တစ်ဦးဆေးဝါးကုသမှုအရေးပေါ်ကြုံနေရဆိုရင်တော့ ကိုးတစ်ဦးတစ်ခုကိုခေါ်သို့မဟုတ်သင့်အနီးဆုံးဆေးရုံအရေးပေါ်ခန်းသွားပါ။ (အရေးပေါ်အစီအစဉ်ကိုကြည့်ပါ) အခြားအရေးပေါ်သတင်းအချက်အလက်များအတွက်အရေးပေါ် ပြုစုစောင့်ရှောက်မှုအစီအစဉ်အပိုင်းဖတ်ရှုပါ။

သငျသညျ ဖြစ်နိုင်သမျှမြန်မြန် ဆေးရုံဝန်ခံပြီလျှင် အဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်အကြောင်းကြားပေးပါ။

ကျနော်တို့ပေးနိုင်ဆောင်ရွက်မှုများ:

- မှတ်ပုံတင်သူနာပြု / အရည်အသွေးမြင့်သူနာပြု
- ရုပ်ပိုင်းဆိုင်ရာကုထုံး
- အလုပ်အကိုင်ကုထုံး

- ခွန်းကုထုံး
- ဆေးဘက်ဆိုင်ရာလူမှုလုပ်သားန်ဆောင်မှုများ
- ပင်မစာမျက်နှာကျန်းမာရေးလက်ထောက်

Medicare အေဂျင်စီများအဘို့အခြေခံအရေး၏နေအိမ်စောင့်ရှောက်မှုဘီလ်

အခွင့်အရေးဖော်ပြချက်:

အိမ်မှာစောင့်ရှောက်မှုန်ဆောင်မှုအားလက်ခံတွေ့ဆုံသူတစ်ဦးကဤအခွင့်အရေးများရှိပါတယ်:

1. အခွင့်အရေးများကိုချိုးဖောက်ခံရလျှင်အဘယ်သို့ပြုရမည်အပါအဝင်ဝန်ဆောင်မှုများကိုလက်ခံရရှိမတိုင်မီအခွင့်အရေးများအကြောင်းကိုစာဖြင့်ရေးသားသတင်းအချက်အလက်လက်ခံရရှိရန်ညာဘက်။
 2. စောင့်ရှောက်မှုနှင့်ဝန်ဆောင်မှုများကိုသင့်တော်နှင့်အကို နောက်ဆုံးပေါ် ဖြစ်အောင်အစီအစဉ်အရသိရသည်နှင့်ဖွံ့ဖြိုးဆဲပြုပြင်မွမ်းမံခြင်း၊ အစီအစဉ်နှင့်ဝန်ဆောင်မှုများကိုအကဲဖြတ်အတွက်တက်ကြွစွာတစ်စိတ်တစ်ပိုင်းယူလက်ခံကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဘက်ဆိုင်ရာသို့မဟုတ်သူ့ပြုစီစဉ်မှုများ၊ မှာသာသာရပ်လက်ခံရရှိရန်ညာဘက်။ အဆိုပါပံ့ပိုးပေးသည့်စောင့်ရှောက်မှုသို့မဟုတ်ကုသမှုစီစဉ်တွင်ပါဝင်ဆောင်ရွက်ပိုင်ခွင့်၏ကြိုတင်မဲအတွက်လက်ခံရရှိသူအကြံပေးရမည်ဖြစ်သည်။
 3. ဝန်ဆောင်မှုများန်ဆောင်မှုများပေးလိမ့်မည်သူကိုဝန်ထမ်း၏အမျိုးအစားနှင့်စည်းကမ်းကိုလက်ခံရရှိမတိုင်မီပြောသည်ခံရဖို့ညာဘက်၊ လာရောက်လည်ပတ်သူ၏ကြိမ်နှုန်းရာနှစ်ဆယ်ကိုခံရဖို့အဆိုပြု၊ အိမ်စောင့်ရှောက်မှုလိုအပ်ချက် addressing များအတွက်ရရှိနိုင်ပါသောအခြားရွေးချယ်မှု၊ ဤငြင်းဆန်၏အလားအလာအကျိုးဆက်များ န်ဆောင်မှု။
- ဝန်ဆောင်မှုအစီအစဉ်အတွက်ပံ့ပိုးပေးသဖြင့်မည်သည့်အကြံပြုပြောင်းလဲမှုများကြိုတင်နှင့်ဝန်ဆောင်မှုအစီအစဉ်အပြောင်းအလဲများနှင့် ပတ်သက်.

မည်သည့်ဆုံးဖြတ်ချက်များအတွက်တက်ကြွစွာတစ်စိတ်တစ်ပိုင်းယူပြောသည်ခံရဖို့ 4. ညာဘက်;
နှင့်မည်သည့်ပြောင်းလဲမှုရှေ့တော်၌ထိုစီမံကိန်းရေးဆွဲခြင်းကိုဖန်ဆင်းသည်။

5. န်ဆောင်မှုများသို့မဟုတ်ကုသမှုငြင်းဆန်ရန်ညာဘက်။

6. န်ဆောင်မှုကိုလက်ခံရရှိမတိုင်မီသို့မဟုတ်ကနဦးခရီးစဉ်အတွင်းတစ်အိမ်မှာစောင့်ရှောက်မှုပေးသူကနေရရှိနိုင်တဲ့ န်ဆောင်မှုမှမဆိုကန့်သတ်ကိုသိရန်ညာဘက်။

ဝန်ဆောင်မှုများကိုဘန်ဆောင်မှုများအတွက်ပံ့ပိုးပေးစွဲချက်စတင်ခင်,
နှစ်ဦးစလုံးနှုတ်နှင့်စာရေးအသားအတွက်ပြောပြသည်ခံရဖို့နှင့်အကြံပေးခံရဖို့ 7. ညာဘက်;
အဘယ်အရာကိုအတိုင်းအတာငွေပေးချေမှုသိလျှင်, ကျန်းမာရေးအာမခံ, အများပြည်သူအစီအစဉ်များ,
သို့မဟုတ်အခြားသတင်းရင်းမြစ်များမှမျှော်လင့်ထားလိမ့်မည် နှင့်အဘယ်သို့ဆိုင် ဖောက်သည်
ကိုပေးဆောင်တာဝန်ရှိသည်ဖြစ်နိုင်သည်ပညတ်။ ပေးအပြောင်းအလဲကိုသတိထားဖြစ်လာပြီးနောက် ပံ့ပိုးပေးသူ
ကနောက်မ သုံးဆယ်,
ပြက္ခဒိန်ရက်ပေါင်းထက်တတ်နိုင်သမျှအမြန်ဆုံးဆိုထိုကဲ့သို့သောလွှမ်းခြုံပြောင်းလဲမှုများနှင့်စွဲချက်တွေအတွက်
လက်ခံရရှိသူရဲ့တာဝန်ယူမှုကို၏,
နှစ်ဦးစလုံးနှုတ်နှင့်စာရေးအသားအတွက်အိမ်စောင့်ရှောက်မှုန်ဆောင်မှုများလက်ခံသူအကြံပေးပေမယ့်ရပေမ
ည်။

8. ရှိကတခြားအိမ်မှာစောင့်ရှောက်မှုဝန်ဆောင်မှုများနှင့်ပေးသူအပါအဝင်အသိုင်းအဝိုင်းအတွက်ရရှိနိုင်ပါကအခြား
ဝန်ဆောင်မှုများ, ဖြစ်စေခြင်းငှါ, ဘယ်မှာကျိုဝန်ဆောင်မှုများနှင့် ပတ်သက်.
သတင်းအချက်အလက်ကိုရှာဖွေသိရန်သိရညာဘက်။

9. ရရှိနိုင်ပေးသူအကြားလွတ်လပ်စွာရွေးချယ်ဖို့နှင့်ဝန်ဆောင်မှုများကိုကျန်းမာရေးအာမခံ,
ရေရှည်စောင့်ရှောက်မှုအာမခံလုပ်ငန်း, ဆေးဘက်ဆိုင်ရာအကူအညီများ,
ဒါမှမဟုတ်အခြားကျန်းမာရေးအစီအစဉ်များ၏ကန့်သတ်အတွင်းမှာစတင်ပြီးနောက်ပံ့ပိုးပေးပြောင်းလဲပစ်ရန်
ညာဘက်။

ပုဂ္ဂိုလ်ရေးဘဏ္ဍာရေးနှင့်ဆေးဝါးသတင်းအချက်အလက်ရှိသည်ဖို့ 10 ညာဘက်ပုဂ္ဂလိကစောင့်ရှောက်လျှင်,
ထိုကဲ့သို့သောအချက်အလက်များ၏ထုတ်ဖော် ပတ်သက်.
ဝန်ဆောင်မှုပေးမယ့်မူဝါဒများနှင့်လုပ်ထုံးလုပ်နည်းများအကြံပြုခံရဖို့။

11. ပုဒ်မ 144,298 မှ 144,291 နှင့်အညီသူများမှတ်တမ်းများကနေ ဖောက်သည် ကို၏ကိုယ်ပိုင်မှတ်တမ်းများနှင့်ကျမ်းစာဦးရေထားသတင်းအချက်အလက်ရယူရပိုင်ခွင့်။

12. စနစ်တကျလေ့ကျင့်သင်ကြားခြင်းနှင့်၎င်းတို့၏လုပ်ငန်းတာဝန်များဖျော်ဖြေဖို့အရည်အချင်းကြသူလူများကတာဝန်ထမ်းဆောင်ခံရဖို့ညာဘက်။

13. ယဉ်ကျေးမှုများနှင့်ရိုသေလေးစားမှုနဲ့ကုသခံရဖို့၊ နှင့် ဖောက်သည် ကိုရဲ့ပိုင်ဆိုင်မှုလေးစားမှုနဲ့ကုသရုံသည်ဖို့ညာဘက်။

14. ရုပ်ပိုင်းဆိုင်ရာနှင့်နှုတ်အလွဲသုံးစားမှု၊ လျစ်လျူရှု၊ ငွေကြေးအမြတ်ထုတ်လျက်၊ အားနည်းချက် လူကြီးများအက်ဥပဒေနှင့်အရွယ်မရောက်သေးသူများအားအက်ဥပဒေများ၏မတရားသဖွင့်အောက်မှာဖုံးလွှမ်းမတရားသဖွင့်၏ပုံစံအားလုံးကိုထံမှအခမဲ့ဖြစ်ခွင့်။

15. န်ဆောင်မှုများသို့မဟုတ်စွဲချက်အတွက်အပြောင်းအလဲများကျိုးကြောင်းဆီလျော်၊ ကြိုတင်အသိပေးစာရပိုင်ခွင့်။

16. န်ဆောင်မှုများရပ်စဲများအတွက်ပံ့ပိုးပေးမယ့်အကြောင်းပြချက်ကိုသိရန်ညာဘက်။

17. အမှုများကိုအဘယ်အရပ် မှလွဲ. တစ်ဦးပံ့ပိုးပေးသူကဝန်ဆောင်မှုရပ်စဲအနည်းဆုံးဆယ်ရက် " ကြိုတင်အသိပေးမှညာဘက်:

(စု) အဆိုပါ ဖောက်သည် ကိုသိသိသာသာအိမ်စောင့်ရှောက်မှုပေးသူနှင့်အတူဝန်ဆောင်မှုအစီအစဉ်၏စည်းကမ်းချက်များပွင့်လှစ်လဲအက ငြုများတွင်ပါဝင်နေ;

(ii) အဆိုပါ client ကို, အကို client နှင့်အတူနထိုငှသောပုဂ္ဂိုလ်, သို့မဟုတ်အခြားသူများအိမ်မှာစောင့်ရှောက်မှုန်ဆောင်မှုပေးသည့်ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ကြမ်းတမ်းသို့မဟုတ်မလုံ ခြံအလုပ်ပတ်ဝန်းကျင်ဖန်တီး; သို့မဟုတ်

(iii) တစ်ခုကအရေးပေါ်အခြေအနေဒါမှမဟုတ် ဖောက်သည် ကိုရဲ့အခြေအနေသိသိသာသာပြောင်းလဲမှုလက်ရှိဝန်ဆောင်မှုအစီအစဉ်ကိုကျော်လွန်ကြောင်းဝန်ဆောင်မှုလိုအပ် ချက်များဖြစ်ပေါ် ခဲ့ရသည်နှင့်လုံခြုံစွာအိမ်ပြန်စောင့်ရှောက်မှုပေးသူများကတွေ့ဆုံခဲ့ရနိုင်မှာမဟုတ်ဘူး။

18. န်ဆောင်မှုများပေးနေတဲ့ပြောင်းလဲမှုရှိလိမ့်မည်သည့်အခါတစ်ဦးညှိနှိုင်းလွှဲပြောင်းရပိုင်ခွင့်။

19. ထောက်ပံ့ဖြစ်ကြောင်းနိဆောင်မှုများနှင့် ပတ်သက်. တိုင်ကြား, ဒါမှမဟုတ်ထောက်ပံ့ခြင်းကိုရန်ပျက်ကွက်, နှင့် ဖောက်သည် ကိုမှယဉ်ကျေးသို့မဟုတ်လေးစားမှုမရှိခြင်းဒါမှမဟုတ် ဖောက်သည် ကိုရဲ့ပိုင်ဆိုင်မှုရပိုင်ခွင့်။

20. ပြဿနာများကိုကိုင်တွယ်များအတွက်တာဝန်ရှိသူသည်အိမ်စောင့်ရှောက်မှုပေးသူနဲ့ဆက်စပ်တစ်ဦးချင်းဆက်သွယ်ပါရန်နှင့်အိမ်စောင့်ရှောက်မှုပေးသူစုံစမ်းစစ်ဆေးရန်နှင့်မကျေနပ်ချက်ကိုသို့မဟုတ်တိုင်ကြားချက်ကိုဖြေရှင်းရန်ကြိုးစားရှိသည်ဖို့ဘယ်လိုသိရန်ညာဘက်။ အဆိုပါပံ့ပိုးပေး, ရေးသား, ရှိသမျှတိုင်ကြားချက်အဖြစ်စာရွက်စာတမ်းရေးသားခြင်းအတွက်ပံ့ပိုးပေးကိုယ်စားဝန်ဆောင်မှုများကိုအလှဆင်မည်သူမဆိုဆန့်ကျင်တိုင်ကြားချက်ဆို resolution ကိုမှတ်တမ်းတင်ရလိမ့်မည်။

21. အပိုဆောင်းသတင်းအချက်အလက်သို့မဟုတ်အကူအညီအတွက်ဆက်သွယ်ပြည်နယ်သို့မဟုတ်ခရိုင်အေဂျင်စီများ၏အမည်နှင့်လိပ်စာသိရန်ညာဘက်။

22. ပုဂ္ဂိုလ်ရေးအရသည်ကျအခွင့်အရေးကိုအခိုင်အမာ, ဒါမှမဟုတ်သူတို့ကို ဖောက်သည် ရဲ့ကိုယ်စားလှယ်များကဒါမှမဟုတ် client ကိုကိုယ်စားမည်သူမဆိုအခိုင်အမာရှိသည်, လက်တုံ့ပြန်မှုမရှိဘဲရပိုင်ခွင့်။ တစ်ဦးကပံ့ပိုးပေးသည်ကျအခွင့်အရေးကိုကာကွယ်စောင့်ရှောက်ခြင်းနှင့်မြှင့်တင်ရန်ရမည်ဖြစ်သည်။

သင့်အိမ် စောင့်ရှောက်မှု ဝန်ဆောင်မှုများပေး သို့မဟုတ်ပုဂ္ဂိုလ်တစ်ဦး သည်အကြောင်းတိုင်ကြားချက်ရှိပါကရေး, ခေါ်ဆိုခြင်း, သို့မဟုတ်ကျန်းမာရေး စက်ရုံ တိုင်ကြားချက်ကျန်းမာရေး မင်နီဆိုတာ ဦးစီးဌာနရုံးဝင်ကြည့်နိုင်ပါတယ်။ သင်တို့သည်လည်းရေရှည် အဘို့ဂရုစိုက် ရုံး သို့မဟုတ် စိတ်ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မသန်စွမ်းသူများအတွက် ရုံးကိုဆက်သွယ်နိုင်သည်။

ကနူးမာရေး စက်ရုံ တိုင်ကြားချက်ရုံး

ဖုန်းနံပါတ်: (651) 201-4201 သို့မဟုတ် 1-800- 369-7994 ဖက်စ်: (651) 281-9796

Website: <http://www.health.state.mn.us/divs/fpc/ohfcinfo/contohfc.htm> အီးမေးလ်: health.ohfc-complaints@state.mn.us

စာပို့လိပ်စာ:

ကနြူးမာရေး စက်ရုံ တိုင်ကြားချက်၏ကနြူးမာရေးရုံးမှ 85 အရှေ့သတ္တမရာဌာန, Suite 300
၏မင်နီဆိုတာဦးစီးဌာန

P.O. ထောင့်ကွက် 64970

စိန့်ပေါလုသည်မင်နီဆိုတာ 55164-0970

(651) 431-2555 သို့မဟုတ် 1-800-657-3591 Fax:: (651) 431-7452 ရေရှည်

စောင့်ရှောက်တယ်လီဖုန်းများအတွက်

Website: <http://mn.gov/omhdd/client-services/client-rights.jsp> အီးမေးလ်: mba.ooltc@state.mn.us

စာပို့လိပ်စာ:

ရေရှည် စောင့်ရှောက် PO Box 64971 များအတွက်နေအိမ်စောင့်ရှောက် Ombudsman Ombudsman

စိန့်ပေါလု, MN 55164-0971

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် Developmental မသန်မစွမ်းများအတွက် Ombudsman

ဖုန်းနံပါတ်: 651-757-1800 သို့မဟုတ် 1-800-657-3506 ဖက်စ်: 651-797-1950 သို့မဟုတ် 651-296-1021

Website: <http://mn.gov/omhdd/> အီးမေးလ်: ombudsman.mhdd@state.mn.us

စာပို့လိပ်စာ:

121 7th ရာဌာနအရှေ့အာရှ

suite 420 Metro ရင်ပြင်အဆောက်အအုံစိန့်ပေါလုသည်မင်နီဆိုတာ 55101-2117

လုပ်ငန်းလိုင်စင်ရရှိသူအမည်: အဆင့်မြင့်ဆေးပညာမူလစာမျက်နှာစောင့်ရှောက်မှု။ LLC

ဖုန်းနံပါတ်: 612-267-6154 လိပ်စာ: 2555 ကောင်တီလမ်းမကြီး, E အရှေ့, အဖြူရောင်ထမ်းရွက်ရေကန်, MN 55110 ။

ပြဿနာများသို့မဟုတ်တိုင်ကြားချက်အဘယ်သူ့ကိုမှပုဂ္ဂိုလ်၏အမည် / ခေါင်းစဉ်ညွှန်ကြားပါစေ:

Cassie Brekke, သူနာပြု / လက်တွေ့အုပ်ချုပ်ရေးမှူး၏ RN ဒါရိုက်တာ 612-267-6154

သတင်းအချက်အလက်များအတွက်သာရည်ရွယ်ချက်နှင့်ငြိမ်းအရေးဆိုင်ရာစာသားရဲ့နေအိမ်စောင့်ရှောက်မှုဘီလ်
အတွက်မလိုအပ်ပါ: MN အထုံးအဖွဲ့တို့ကို, အပိုင်း 144A.44 Subd II အခွင့်အရေး 2. စကားပြန်နှင့်ပြဋ္ဌာန်းခြင်း။

အဆိုပါအခွင့်အရေးများအိမ်မှာစောင့်ရှောက်မှုန်ဆောင်မှုကိုလက်ခံရရှိသူကိုဖောက်သည်များ၏အကျိုးအတွက်
ထူထောင်လျက်ရှိသည်။ အပိုင်း 144A.471

အောက်မှာကင်းလွတ်ခွင့်ရသူများအပါအဝင်အားလုံးအိမ်မှာစောင့်ရှောက်မှုပေးသူ,
ဤအပိုင်းကိုလိုက်နာရမည်ဖြစ်သည်။ အဆိုပါကော်မရှင်နာလိုင်စင်ရှိသကဲ့သို့ဤအပိုင်းများနှင့်အတူပင်ထုံးစံ
licensure

ကနေကင်းလွတ်ခွင့်အိမ်မှာစောင့်ရှောက်မှုပေးသူဆန့်ကျင်အခွင့်အရေးများလိုအပ်ချက်ရဲ့အိမ်မှာစောင့်ရှောက်မှု
ပဒေကြမ်းပြဋ္ဌာန်းရန်ရလိမ့်မည်။

တစ်ဦးကနေအိမ်စောင့်ရှောက်မှုပေးသူဝန်ဆောင်မှုများကိုလက်ခံရရှိနေတဲ့အခွအနေအဖြစ်ကဤအခွင့်အရေး
များကိုမဆိုလက်နက်ချဖို့ကို client ကိုတောင်းဆိုသို့မဟုတ်မလိုအပ်ပေမည်။

အခွင့်အရေးများဒီကြေညာချက်အိမ်မှာစောင့်ရှောက်မှုန်ဆောင်မှုကိုလက်ခံရရှိ clients များ, အပိုင်း 144A.482 မှ
144A.43 အောက်မှာလိုင်စင်ရအိမ်မှာစောင့်ရှောက်မှုန်ဆောင်မှုများ,

ဒါမှမဟုတ်ပံ့ပိုးပေးပေးပုဂ္ဂိုလ်များမှဆွေမျိုးမတည်ရှိစေခြင်းငှါအခြားအခွင့်အရေးများနှင့်လွတ်လပ်ခွင့်ကိုအစား
ထိုးသို့မဟုတ်လျော့မပေးပါဘူး။

သင်မူလစာမျက်နှာ စောင့်ရှောက်မှု ဝန်ဆောင်မှုအေဂျင်စီ သို့မဟုတ်ပုဂ္ဂိုလ်တစ်ဦး
သည်အကြောင်းတိုင်ကြားချက်ရှိပါက, ခေါ်ဆိုမှုရေး, သို့မဟုတ်ကျန်းမာရေး စက်ရုံ တိုင်ကြားချက်ကျန်းမာရေး
မင်နီဆိုတာ ဦးစီးဌာနရုံးဝင်ကြည့်နိုင်ပါတယ်။ သင်တို့သည်လည်းရေရှည် အဆိုပါအဘို့ဂရုစိုက် Ombudsman
ကိုဆက်သွယ်နိုင်သည်။

မကျေနပ်ချက်များပေါ်လစီ

ကျွန်တော်တို့ရဲ့ဖောက်သည်

များဆောင်ခဲ့သူတို့ထိုက်ဝန်ကြီးချုပ်စောင့်ရှောက်မှုကျွန်ုပ်တို့၏အရေးအပါဆုံးရည်မှန်းချက်ဖြစ်ပါတယ်။

အဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်မှု၊ LLC ကျွန်တော်တို့ရဲ့မစ်ရှင်နှင့် /
သို့မဟုတ်တန်ဖိုးများကြောညာချက်အားဖြင့်ဆောင်ရွက်မှုများကိုပျက်ကွက်ပြုဆိုရင်၊
ကန်ဆောင်မှုအတွက်သင့်ရဲ့မကျေနပ်မှုနှင့်အတူကျွန်တော်တို့ကိုအကြောင်းကြားရန်သင့်လက်ျာဘက်များနှင့်တာ
ဝန်ဖြစ်ပါတယ်။ သင့်ရဲ့စွဲစိမ်းရိမ်ပူပန် (s)
ကိုသတင်းပို့အဘို့သင်တို့တဘက်၌ညီမျှမှုသို့မဟုတ်လက်တုံ့ပြန်မှုမရှိလုပ်ရပ်ရှိလိမ့်မည်။
ကျနော်တို့ချက်ချင်းကိစ္စပြင်ပေးနိုင်အောင်ချက်ချင်းသင့်ရဲ့စွဲစိမ်းရိမ်ပူပန်မှုများ voice ရန်သင့်အားတိုက်တွန်းပါသည်။
ကျနော်တို့ချက်ချင်းအရေးယူဆောင်ရွက်ရန်နှင့်သင့်လိုအပ်ချက်များကိုကျေနပ်အောင်လုပ်ဖို့တိုင်းကြိုးစားအားထု
တ်မှုစေမည်။ ကျနော်တို့နှစ်ဖက်စလုံးအပေါ်သဘောတူနိုင်သည့်ဖို့အခြေအနေကကျော်လွှားဖို့ 7
ရက်အတွင်းအရေးယူတဲ့သင်တန်းများကိုကြိုးစားကြသည်မည်ဖြစ်သည်။

တစ်ဦးတိုင်ကြားချက်စေရန်၊ ဆက်သွယ်နိုင်ပါသည်:

Cassie Brekke, 612-267-6154 မှာသူနာပြု / လက်တွေ့အုပ်ချုပ်ရေးမှူး၏ RN ဒါရိုက်တာသို့မဟုတ်

ရန်စာဖြင့်ရေးသားထုတ်ပြန်ကြောညာချက် mail:

တိုင်ကြားမှုများ Dept.

2555 ကောင်တီလမ်းမကြီး, E အရှေ့ Suite 101

အဖြူရောင်ထမ်းရွက်ရေကန်, MN 55110

အိမ်မှာကနူးမာရေးစောင့်ရှောက်မှုနှင့်ဆောင်ရွက်မှုများ၏အရည်အသွေးနှင့်ပတ်သက်ပြီးတိုင်ကြားချက်မှတ်ပုံတင်ရန်
ဖြစ်နိုင်သော Medicare လိမ်လည်မှုအစီရင်ခံရန်လက်ခံရရှိ, ဒါမှမဟုတ်အိမ်မှာကျန်းမာရေးနှင့် ပတ်သက်.
ယေဘုယျမေးခွန်းများကိုနှင့်အခြား Medicare အကျိုးခံစားခွင့်မှအဖြေကို 1-800-369-7994
မှာနေအိမ်စောင့်ရှောက် ပူပြင်းတဲ့လိုင်း ကိုခေါ်ရ

အခွားသောလူနာ စည်းရုံးလှုံ့ဆော်မှု အရင်းအမြစ်များနှင့်အေဂျင်စီများ:

မြို့ပြဧရိယာ ကိုအေဂျင်စီအိုပေါ်

နေရပ်လိပ်စာ: 2365 McKnight လမ်းမကြီးမြောက်, မြောက်စိန့်ပေါလု, MN 55109. ဖုန်းနံပါတ်: 651-641-8612

လွတ်လပ်သောနေထိုင်မှုများအတွက် မြို့ပြ ရေးစင်တာ

နေရပ်လိပ်စာ: 530 Roberts သည်စိန့် N., စိန့်ပေါလု, MN 55101. ဖုန်းနံပါတ် 651-646-8342

(844) 880-1574 ခေါ်ဆိုခြင်းဖြင့်စင်တာ (MAARC) အစီရင်ခံမင်နီဆိုတာအရွယ်ရောက်အလွဲသုံးမှု

မင်နီဆိုတာရဲ့အိုမင်းမှုနဲ့မသန်စွမ်းအရင်းအမြစ်စင်တာ

နေရပ်လိပ်စာ: 540 အာရစ်စိန့်, စိန့်ပေါလု, MN 55155. ဖုန်းနံပါတ်: 651-431-2500

KEPRO အကျိုးခံစားတိုင်ကြားမှုနှင့်အရည်အသွေးတိုးတက်မှုအဖွဲ့အစည်း (QIO): 1-855-408-8557

လူနာနှင့် / သို့မဟုတ်မိသားစု / ပွဲစေတနာရှင်တစ်ဦးများ

လူနာအဖြစ်, သင်ဖို့တာဝန်ရှိသည်:

· အိမ်မှာဘောင်း အဆင့်အတန်း

ကိုဘယ်လိုသင့်ရဲ့စောင့်ရှောက်မှုလျှောက်ထားနိုင်ပါသည်အကြောင်းစကားလက်ဆုံပါ။

o

သင့်အာမခံသည့်နေအိမ်အကျယ်ချုပ်ဖြစ်ကြပြီးအိမ်စွန့်ခွာလို့မရဘူးမဆိုလိုပါကြောင်းမိုးအိမ်ကကျန်းမာရေးဝန်ဆောင်မှုများ, လက်ခံရရှိရန် အိမ်မှာဘောင်း ရန်သင့်အားလိုအပ်သည်ဆိုပါက။

ဏဒါဟာဆေးပညာအာဏာရှင် ဖြစ်ပါတယ်ဒါမှမဟုတ်သင်အိမ်တွင်စွန့်ခွာလျှင်, သင်၏ပျက်ကွက်, ကြာချိန်အတွက်တိုတောင်းခဏခဏဖြစ်ပျက်သောဖြစ်ကြသည်ကို၎င်း, တစ်နေ့တာအစီအစဉ်များ, ဆေးဘက်ဆိုင်ရာချိန်းသို့မဟုတ်အခြားအထူးအခါသမယများအတွက်တစ်ဦးခုအားထုတ်မှုလိုအပ်အိမ်စွန့်ခွာဆိုလိုဘူး။

အဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်မှုနဲ့ဆောင်မှုကိုလက်ခံရရှိစဉ်ဆရာဝန်တစ်ဦးရဲ့စောင့်ရှောက်မှုအောက်မှာတည်နေ။

တစ်ဦးပြည့်စုံနှင့်တိကျမှန်ကန်ကျန်းမာရေးသမိုင်းနှင့်အတူအဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်မှု ပေးစီစဉ်ခြင်းနှင့်စောင့်ရှောက်မှုအထဲကသယ်ဆောင်နိုင်ရန်အတွက်

ရှိသမျှနှင့်အတူအဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်မှုပေးအာမခံနှင့်ဘဏ္ဍာရေးသတင်းအချက်အလက် / မှတ်တမ်းများမေတ္တာရပ်ခံခဲ့သည်။

· သင့်ဥပဒေရေးရာကိုယ်စားလှယ်အာမခံငွေတောင်းခံများအတွက်လိုအပ်သည့်သဘောတူညီချက်နှင့်လွှတ်ပေး sign သင်္ကေတပြသို့မဟုတ်ရှိသည်။

· ဘေးလူ

ပေးဆောင်ခြင်းဖြင့်ဝန်ဆောင်မှုငြင်းပယ်ငွေပေးချေ၏ပုံစံတင်ပို့ရန်အယူခံ၍သင်တို့၏ကိုယ်စားဆောင်ရွက်ရန်နှင့် ထိုကဲ့သို့အယူခံအတွက်အတုပြုချိတ်ဆက်ပေးပေးပေးဆောင်ရွက်ရန်အဆင့်မြင့်ဆေးပညာမူလစာမျက်နှာစောင့်ရှောက်မှု ခွင့်ပြု

· အဆရာဝန်ဖွဲ့ကုသမည်သည့်ပြောင်းလဲမှုအဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်အကြောင်းကြား။

· နာကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ သင့်လျော်သောပါလျှင်အပါအဝင်စောင့်ရှောက်မှုသင်တို့၏အစီအစဉ်များတွင်ပါ။

· နာကျင်မှုနဲ့နာကျင်မှုစီမံခန့်ခွဲမှုနှင့် ပတ်သက်. မျှော်လင့်သောအရာကိုသင့်ရဲ့သူနာပြု / ကုထုံးကိုမေးပါ။

· သင့်သူနာပြု / ကုထုံးတွေနဲ့နာကျင်မှုသက်သာချောင်ချိရေးအတွက်ရွေးချယ်စရာများဆွေးနွေးပါ။

· သင့်နာကျင်မှုနဲ့နာကျင်မှုဆေးဝါးများနှင့် /

သို့မဟုတ်စီမံခန့်ခွဲမှုအကြောင်းသင့်ရှိစေခြင်းငှါမဆိုစိုးရိမ်ပူပန်မှုများနှင့်ပတ်သက်ပြီးတတ်နိုင်သမျှပြည့်စုံသတင်း အချက်အလက်နှင့်သင်၏သူနာပြု / ကုထုံးပေးပါ။

ကျိုးကြောင်းဆီလျော်အချိန်များတွင်အိမ်ကလည်ပတ်မှုများအတွက်အဆင့်မြင့်ဆေးပညာမူလစာမျက်နှာစောင့်ရှောက်မှုနယ်ထမ်းမှမရရှိနိုင်ပါစေ။

သင်တစ်ဦးအလည်အပတ်မရနိုင်ပါဖြစ်သွားပါကအဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်အကြောင်း ကြား။

· အရောင်, ဘာသာရေး, လိင်သို့မဟုတ်အမျိုးသားရေးသို့မဟုတ်လူမျိုးရေးမူလအစနှင့် ပတ်သက်.
ခွဲခြားမှုမရှိဘဲလေးစားမှုနှင့်ဂုဏ်သိက္ခာနှင့်အတူအဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်ပုဂ္ဂိုလ်များဆ
ကျဆံပါ။

· ကုသမှုသို့မဟုတ် မဟုတ်တဲ့လိုက်နာမှု
၏ရှေးခယျမှုမဆိုငြင်းပယ်ဘို့နောက်ဆက်တွဲအဖြစ်ဆောင်မှုများပြတ်တောက်လက်ခံပါ။

သင့်စောင့်ရှောက်မှုပေးနိုင်သည့်အတွက်လုံခြုံစိတ်ချရသောနေအိမ်ပတ်ဝန်းကျင်နှင့်အတူအဆင့်မြင့်ဆေးဘက်
ဆိုင်ရာနေအိမ်စောင့်ရှောက်ပုဂ္ဂိုလ်များပေးပါ။

· သင့်ဆရာဝန်,
အဆင့်မြင့်ဆေးပညာမူလစာမျက်နှာစောင့်ရှောက်မှုနံ့ထမ်းများနှင့်အခြားစောင့်ရှောက်သူများနှင့်အတူပူးပေါင်း
ဆောင်ရွက်ရန်။

သင်အေဂျင်စီ၏စာဖြင့်ရေးသားညွှန်ကြားချက်နားလည်သို့မဟုတ်အတိုင်းလိုက်နာနိုင်ရင်လျှင်အဆင့်မြင့်ဆေးဘ
က်ဆိုင်ရာနေအိမ်စောင့်ရှောက်အသိပေးပါ။

အဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်မှုနံ့ထမ်းများကသင်၏အိမ်တွင်မဟုတ်တဲ့အခါမူလတန်းစောင့်
ရှောက်သူများအခန်းကဏ္ဍယူဆမည်သူရှိနိုင်ပါမိသားစုဝင်တစ်ဦးသို့မဟုတ်အစားထိုးလုပ်ပါ။

· ဖောက်သည် ရဲ့ပစ္စုပ္ပန်နှင့်အတိတ်ကာလဆေးဘက်ဆိုင်ရာသမိုင်း, ဆေးရုံတင်, ဆေးဝါးများ,
နာကျင်မှုစီမံခန့်ခွဲရေးနှင့်ထိရောက်သောစောင့်ရှောက်မှုအစီအစဉ်ကိုထူထောင်ရန်အတွက်အထောက်အကူပြုလိ
မ့်မည်ဟုမဆိုအခြားအချက်အလက်များအကြောင်းတိကျမှုနှင့်ပြည့်စုံသတင်းအချက်အလက်များပေးပါ။

ကရီးမာရေးစောင့်ရှောက်မှုညွှန်ကြားချက်

ဖက်ဒရယ်နှင့်ပြည်နယ်ဥပဒေအရအဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်မှု, LLC
သင့်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်.

ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်များချမှတ်ရန်နှင့်သင့်ဆန္ဒကိုဆက်သွယ်ကြပါပြီဖြစ်စေမေးရန်သင့်အခွင့်အရေးများရှင်း
ပြဖို့လိုအပ်ပါသည်။ ငါတို့သည်လည်းအောက်ပါဝေါဟာရများနှင့်အဓိပ္ပာယ်နှင့်တကွသင်ပေးရန်လိုအပ်ပါသည်:

ကရီးမာရေးစောင့်ရှောက်မှုညွှန်ကြားချက်: သင်ကြားမှုများ, နေမကောင်းဒဏ်ရာရ,
ဒါမှမဟုတ်ကိုယ့်ကိုယ်အဘို့ဆုံးဖြတ်ချက်ချနိုင်ခြင်းဖြစ်လာမတိုင်မီအလိုရှိကြသည်တွင်ဆေးကုသမှုနှင့်
ပတ်သက်. သင့်ရဲ့ဆန္ဒကိုညွှန်ကြားချက်များကိုဖျော့တရားဝင်စာရွက်စာတမ်းဖြစ်ပါတယ်။

ဒါဟာမိသားစုများသဘောထားကဲ့လဲ့မှုများ, အပြစ်ရှိခံစားချက်များကို,
သင်ဆက်ဆံဖို့ဘယ်လိုသံသယကိုရှောင်ကြဉ်ကူညီပေးနေအတွက်အရေးကြီးဖြစ်ပါတယ်။

တစ်ချိန်ကပြည့်စုံစာရွက်စာတမ်းမှာ, သင်၏ကျန်းမာရေးစောင့်ရှောက်မှုညွှန်ကြားချက်,
ရှေ့နေချုပ်၏ကရီးမာရေးစောင့်ရှောက်မှုပါဝါ, ဒါမှမဟုတ်နှစ်ဦးစလုံးစာရင်းပြုစုပါလိမ့်မယ်။ လူတစ်ဦး
စွမ်းရည်မြင့်အတွက် မိပုံစံရေးသားလက်မှတ်ရေးထိုးရမည်ဖြစ်သည်။

တစ်ဦးကကျန်းမာရေးစောင့်ရှောက်မှုညွှန်ကြားချက်လည်းပါဝင်နိုင်ပါသည်:

ကြိုတင်ညွှန်ကြားချက်: တစ်ဦးချင်းဘာလို့လဲဆိုတော့ စွမ်းရည်မြင့်အတွက်
၏အဲဒီလိုလုပ်ဖို့နိုင်ခြင်းအခါကျန်းမာရေးစောင့်ရှောက်မှုဆုံးဖြတ်ချက်များကိုလမ်းပြဖို့အသုံးပြုတစ်ဦးကစာဖြင့်
ရေးသားကိရိယာတစ်ခုဖြစ်တယ်။ လူအများစုဟာကြိုတင်ညွှန်ကြားချက်အမျိုးအစားများအဖြစ်
"လူနေမှုလိမ့်မည်" သို့မဟုတ် "ကရီးမာရေးစောင့်ရှောက်မှုများအတွက်ရှေ့နေချုပ်၏တာရှည်ခံပါဝါ"
စည်းကမ်းချက်များနှင့်ရင်းနှီးကျွမ်းဝင်ကြသည်။

ကရီးမာရေးစောင့်ရှောက်မှုအေးဂျင့်:

တရားဝင်ဆက်သွယ်ပြောဆိုနိုင်မဟုတ်သူအခြားများအတွက်ကျန်းမာရေးစောင့်ရှောက်မှုဆုံးဖြတ်ချက်များအောင်
လုပ်ပိုင်ခွင့်တစ်ခုသို့မဟုတ်ထိုထက်ပိုပုဂ္ဂိုလ်များ။

တစ်ဦးက အသကျရှုငှအလိုတော်:

တဦးတည်းသေဆုံးပြီးနောက်တဦးတည်းရဲ့ပိုင်ဆိုင်မှုများနှင့်ပိုင်ဆိုင်မှုမှဖြစ်ပျက်ကျော်ထိန်းချုပ်မှုရှိသည်ဖို့တိကျ
မ်းစာရွက်စာတမ်း။ ဒါဟာကျန်းမာရေးစောင့်ရှောက်မှုဆုံးဖြတ်ချက်များပါဝင်ပါဘူး။

ရှေ့နေချုပ်တစ်ဦးကို စွမ်းအား:

လူတစ်ဦးသည်အခြားတိကျသောဘဏ္ဍာရေးဆုံးဖြတ်ချက်များကိုဖြစ်စေခြင်းငှါအခွင့်အာဏာကိုပေးသောအတွက်တရားဝင်စာရွက်စာတမ်း။ အထူးသအဲဒီလိုလုပ်ဖို့ရေးသားထားသောမဟုတ်လျှင်၊ ရှေ့နေတစ်ဦးအာဏာကိုကျန်းမာရေးစောင့်ရှောက်မှုဆုံးဖြတ်ချက်များသည်မည်မဟုတ်။

ကနူးမာရေးစောင့်ရှောက်မှုညွှန်ကြားချက်အပေါ်ကျွန်တော်တို့ရဲ့ပေါ်လစီ

သင်တစ်ဦးကနူးမာရေးစောင့်ရှောက်မှုညွှန်ကြားချက်ရှိပါကကျနော်တို့က၎င်း၏စည်းကမ်းချက်များကိုလိုက်နာရန်တစ်ဦးမိတ္တူလိုအပ်သည်။

- အဆိုပါအေဂျင်စီအားလုံးပုဂ္ဂိုလ်များမိမိတို့ကိုယ်ပိုင်ဆေးကုသမှုနှင့် ပတ်သက် ဆုံးဖြတ်ချက်များကိုစေရန်အခြေခံပိုင်ခွင့်ရှိသည်အသိအမှတ်ပြုထားသည်။ ဒီအစောင့်ရှောက်မှု၊ ကုသမှုသို့မဟုတ်ဝန်ဆောင်မှုများကိုလက်ခံရန်သို့မဟုတ်ငြင်းဆန်ပိုင်ခွင့်များပါဝင်သည်။
- အဆိုပါအေဂျင်စီ ဖောက်သည် ကိုတရားဝင်တာဝန်ယူသည့်အခါအသိအမှတ်ပြုခြင်း၊
- အငှားဆုံးဖြတ်ချက်ထုတ်လုပ်သူစောင့်ရှောက်မှုငြင်းဆန်ပိုင်ခွင့်၊ ကုသမှုနှင့်ဝန်ဆောင်မှုများရှိပါတယ်
- ဖောက်သည် ရဲ့ကိုယ်စားပေါ်မှာ။

သက်တမ်းရှိကနူးမာရေးစောင့်ရှောက်မှုညွှန်ကြားချက်ပညတ်တရားအားဖြင့်ခွင့်ပြုခြင်းနှင့်လိုအပ်သောအတိုင်း အတာအထိနောက်တော်သို့လိုက်ပါလိမ့်မည်။

- တစ်ခုကြိုတင်ပြီးညွှန်ကြားချက်များမရှိခြင်းမှာတော့အေဂျင်စီသမားအားဖြင့်၎င်း၊ client ကို / တာဝန်ရှိသည်ပါတီကနှင့်အတူတိုင်ပင်တည်ထောင်ပြုစုစောင့်ရှောက်မှု၏အစီအစဉ်အရသိရသည်စောင့်ရှောက်မှု ပေးပါလိမ့်မယ်။

အေဂျင်စီစောင့်ရှောက်မှု၏ပြဋ္ဌာန်းချက်အခြေအနေသို့မဟုတ်တစ်ခုကြိုတင်ပြီးညွှန်ကြားချက်ထူထောင်ထားပြီး ဖြစ်စေမအပေါ်အခြေခံပြီး ဖောက်သည် ကိုဆန့်ကျင်ခွဲခြားမှုလိမ့်မည်မဟုတ်ပါ။

- ထို ဖောက်သည် ကိုမည်သည့်အချိန်တွင်မထားတဲ့ကြိုတင်ညွှန်ကြားချက်ရုပ်သိမ်းရန်သို့မဟုတ်ပြောင်းလဲခွင့်ရှိပါတယ်၊ &

ဖောက်သည် ကိုချက်ချင်းလုပ်မဆိုပြောင်းလဲမှု

"အဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်အကြောင်းကြားဖို့လိုအပ်ပါလိမ့်မယ်။"

· အကယ်. အေဂျင်စီမဟုတ်, မည်သည့်အကြောင်းပြချက်များအတွက်, ဖောက်သည်

ရဲကြိုတင်ညွှန်ကြားချက်ထုတ်သယ်, သူတို့ကနေ ဖောက်သည် /

စောင့်ရှောက်သူများအကြောင်းကြားမည်ဖြစ်ပြီး, လိုအပ်ပါကတစ်ခုအခြားပံ့ပိုးပေးသူကိုရှာဖွေဖို့ကို ဖောက်သည် ကူညီနိုင်ပါတယ်။

· အေဂျင်စီ ဖောက်သည်

ကိုပြုစုစောင့်ရှောက်ရေးအတွက်ပါဝင်အားလုံးနိမ့်ရန်ညွှန်ကြားချက်ဆက်သွယ်ပြောဆိုပါလိမ့်မယ်။

သင့်ရဲ့ဆရာဝန်တစ်ဦး (DNR) "Resuscitate မ" အမိန့်ထုတ်ထားပါတယ်မရှိလျှင် · တစ်ခုကိုနေ့စဉ်လူနာ

Cardiopulmonary Resuscitation (CPR) ကိုလက်ခံရရှိလိမ့်မည်ဟုကျွန်တော်တို့ရဲ့မူဝါဒဖြစ်ပါသည်။

ကျနော်တို့ဘဝရေရှည်တည်တံ့ရန်လိုအပ်သောအားလုံးလုပ်ရပ်များယူပါ။

ကျွန်ုပ်တို့သည်သင်တစ်ဦးကနူးမာရေးစောင့်ရှောက်မှုညွှန်ကြားချက်ကွပ်မျက်ခံရရှိသည်ဟုဖြစ်စေမအပေါ်အ

ခြေခံပြီးပြုစုစောင့်ရှောက်ရေးများအတွက်မဆိုအခြေအနေများဆန့်ကျင်ခွဲခြားမှုမရှိ, မလိုအပ်ပါလိမ့်မယ်။

သင်တစ်ဦးကနူးမာရေးစောင့်ရှောက်မှုညွှန်ကြားချက်ရယူသို့မဟုတ်ဖန်တီးခြင်းအကြောင်းကိုပိုမိုသိရှိလိုပါကလို ပါလျှင် ·

ငါတို့သည်သင်တို့ 1-800-369-7994 မှာပြည်နယ် ကျန်းမာရေး စောင့်ရှောက် ပူပြင်းတဲ့လိုင်း ကိုပဌနာ, သို့မဟုတ်

<http://www.mnaging.org> မှာအွန်လိုင်းသွားရောက်ကြည့်ရှုစေခြင်းငှါ, သင်တို့ကိုကူညီနိုင်ပါတယ်

မူလစာမျက်နှာစောင့်ရှောက်မှုလွှဲပြောင်းခြင်းနှင့် ကုန်ချ ပေါ်လစီ

ရည်ရွယ်ချက်

ကျွန်ုပ်တို့၏မူဝါဒအပျိုငှာသမ္မတသောလူနာများနှင့်ကိုယ်စားလှယ်များ (ရိုပါက)

ကျွန်ုပ်တို့၏လူနာမှန်ဆောင်မှုအလှဆင်တဲ့အခါကျွန်တော်တို့ကိုကြိုတင်လူနာစောင့်ရှောက်မှု၏အပြောင်းအရွှေ့

သို့မဟုတ်ဥတုအုပ်ချုပ်ကျွန်တော်တို့ရဲ့အေဂျင်စီများမူဝါဒများအကြောင်းကြားခံရဖို့ပိုင်ခွင့်ရှိသည်။

လွှဲပြောင်းသို့မဟုတ်ဥတုအိမ်မှာကျန်းမာရေးဝန်ဆောင်မှုများကိုသင့်လျော်ကိုင်တွယ်လူနာရဲ့စောင့်ရှောက်မှုထုတ်

ပေးရန်အတွက်တာဝန်ရှိသည်အားလုံးပါတီများသေချာနေဖြင့်လူနာရဲ့သက်သာချောင်ချိရေးတို့အတွက်လိုအပ်သောဖြစ်ပါတယ်လူနာရဲ့လိုအပ်ချက်များကိုဖြည့်သတိထားမိကြသည်။

မူဝါဒ

စောင့်ရှောက်မှု၏အိမ်ရာကျန်းမာရေးအစီအစဉ်များအတွက်တာဝန်ရှိသူအေဂျင်စီနှင့်ဆရာဝန်လူနာရဲ့တွေ့လိုပုံအပေါ်အခြေခံပြီး၊

အိမ်ကုန်းမာရေးအေဂျင်စီမရှိတော့လူနာရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်မသဘောတူဘာလို့လဲဆိုတော့အိမ်မှာကျန်းမာရေးဝန်ဆောင်မှုများမှတစ်ဦးလွှဲပြောင်းကျွန်တော်တို့ရဲ့လူနာရဲ့သက်သာချောင်ချိရေးတို့အတွက်လိုအပ်သောဖြစ်ကြသည်။

ကျွန်တော်တို့ရဲ့လူနာများ၏လိုအပ်ချက်များကိုကျွန်မတို့အိမ်မှာကျန်းမာရေးအေဂျင်စီများ၏စွမ်းရည်ထက်ကျော်လွန်သည့်အခါအဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်မှုကအခြားစောင့်ရှောက်မှုအဖွဲ့အစည်းများမှလုံခြုံနှင့်သင့်လျော်သောပြောင်းရွှေ့ကြေးစီစဉ်ရပါမည်။

ထို့အပြင်အဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်အောက်ပါအခြေအနေများအောက်တွင်အိမ်ကကုန်းမာရေးအနေဖြင့်ကျွန်ုပ်တို့၏စိတ်ရှည်နံဆောင်မှုကိုထမ်းရွက်ရန်လိုအပ်မည်အကြောင်း

လူနာသို့မဟုတ်အခွန်ဆောင်သူမရှိတော့အိမ်ကကုန်းမာရေးအေဂျင်စီများကထောက်ပံ့ပေးသည့်ဝန်ဆောင်မှုများအတွက်ပေးဆောင်ကြလိမ့်မည်

· အဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်မှုနှင့် ရရှိထားပြီး အိမ်မှာကျန်းမာရေးဆရာဝန်စောင့်ရှောက်မှု၏အစီအစဉ်တွင်ထွက်သတ်မှတ်တိုင်းတာရလဒ်များနှင့်ရည်မှန်းချက်များအောင်မြင်ပြီသဘောတူသောအခါ၊

လူနာဝန်ဆောင်မှုများကိုငြင်းဆန်ခြင်းသို့မဟုတ်လွှဲပြောင်းသို့မဟုတ်ဆေးရုံကဆင်းခံရဖို့ရွေးကောက်တင်မြှောက်သည်၊

· အဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်မှုလူနာ (သို့မဟုတ်လူနာရဲ့အိမ်မှာရှိအခြားပုဂ္ဂိုလ်များ) သည်လူနာအားပြုစုစောင့်ရှောက်၏ပေးပို့သို့မဟုတ်ထိရောက်စွာလုပ်ကိုင်ဖို့အိမ်ကကုန်းမာရေးအေဂျင်စီများ၏စွမ်းရည်သောအတိုင်းအတာအထိနှောင့်အယှက်ကြမ်းတမ်း၊ ဒါမှမဟုတ်တွေ့တာကြောင်းအပြုအမူပြဆုံးဖြတ်သည် အလေးအနက်ထားအာရုံချိုယွင်း။

အဆိုပါအခြေအနေမျိုးပေါ်ပေါက်လျှင်အကြောင်းရင်းတစ်ခုလူနာ ကုန်ချ
မတိုင်မီအဆင့်မြင့်ဆေးဘက်ဆိုင်ရာနေအိမ်စောင့်ရှောက်အောက်ပါလူပုဂ္ဂိုလ်များ

၀ လူနာ, ကိုယ်စားလှယ်များ,

စောင့်ရှောက်မှု၏အိမ်တွင်ကျန်းမာရေးအစီအစဉ်အဘို့အမိန့်ထုတ်ပေးရန်အတွက်ဆရာဝန်နှင့်အဓိကစောင့်ရှောက်မှု ဆရာ

သို့မဟုတ်အခြားကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူများအိမ်ကုန်းမာရေးအေဂျင်စီထံမှဆင်းပြီးနောက်လူနာအားပြုစုစောင့်ရှောက်မှုနှင့်ဝန်ဆောင်မှုများပေးတာဝန်ရှိပါလိမ့်မည် (ရှိပါက) ထိုကို အကြောင်းမရှိများအတွက်ဥတုစဉ်းစားလျက်ရှိသည်။

ဏအေဂျင်စီလူနာရဲ့အပြုအမူအားဖြင့်တင်ပြပြဿနာ, လူနာရဲ့အိမ်မှာရှိအခြားပုဂ္ဂိုလ်များ၏အပြုအမူ, ဒါမှမဟုတ်ကြိုတင်ပြန်လွှတ်ပေးခဲ့သည်မှအခွအနေဖြေရှင်းရန်အောက်ပါအားထုတ်မှုစေရမယ်:

လက်တွေ့မှတ်တမ်းများကိုထင်ဟပ်ရမယ်:

ကြိုတွေ့ပြဿနာ 1. သတ်မှတ်ခြင်း;

အခြေအနေကို 2. အကဲဖြတ်;

အိမ်မှာကုန်းမာရေးအေဂျင်စီစီမံခန့်ခွဲမှုနှင့်စောင့်ရှောက်မှု၏ဆရာဝန်တာဝန်ရှိအစီအစဉ်နှင့်အတူ 3. ဆက်သွယ်ရေး: နှင့်

4. ပြဿနာများကိုဖြေရှင်းရန်တစ်ဦးကအစီအစဉ်။

ဒီအစီအစဉ်ကိုအကောင်အထည်ဖော်ခြင်း၏ 5. ရလဒ်။

အခြားအေဂျင်စီများသို့မဟုတ်ပံ့ပိုးပေးဘို့အဆက်အသွယ်အချက်အလက်များကိုစောင့်ရှောက်မှုပေးနိုင်ပါလိမ့်မည်နှင့်အတူအိုလူနာနှင့်ကိုယ်စားလှယ် (ရှိပါက) ပေး; နှင့်

ဏစာရွက်စာတမ်းပြဿနာတွေအားထုတ်မှုပြဿနာကိုဖြေရှင်းစေနှင့်, လက်တွေ့စံချိန်သို့အသေးစိတ်မှတ်တမ်းတင်ရိုက်ထည့်ပါ။

· လူနာသေ; သို့မဟုတ်

· အဆိုပါနေအိမ်ကျန်းမာရေးအေဂျင်စီလုပ်ကိုင်ရန်တာတွေရပ်စဲ။